

# Isa

## Chapter 25

Burmese Interlinear

Reference: Burmese Judson Bible (1835)

ကဘူအ	ဒါရီးမုန်မည်	ဒါရီးမုန်မည်-ကိုယ်တော်ကို	ကိုယ်တော်သည်	ကါရီး	ကါရီး-ဘုရားသခင်	ထာဝရဘုရား	1
	<a href="#">H3034</a>				<a href="#">H0430</a>	<a href="#">H3068</a>	

ကဘူအ	ကဘူအ	ကဘူအ	ကဘူအ	ကဘူအ	ကဘူအ	ကဘူအ
သစ္စာရှိခြင်း	-မှ-ဝေးလံ	ကံပြည်ချက်များ	အံ့ဖွယ်ခြင်း	ကိုယ်တော်ပုဂ္ဂိုလ်	အကခြင်းမူကား	ကိုယ်တော်-၏-နာမ
<a href="#">H0530</a>	<a href="#">H7350</a>	<a href="#">H6098</a>	<a href="#">H6382</a>			<a href="#">H8034</a>

: ကဘူအ  
သစ္စာ  
[H0544](#)

အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို မှုငြောက်စား ပါမည်။ နာမတော်ကို ချီးမွမ်းပါမည်။ အံ့ဖွယ်သော အမှုတို့ကို ပြုတော်မူပါ။ ရှေးအကခြင်းတို့သည် မရွံ့၊ သစ္စာ နှင့် မမြဲကြပြီ၏။

ကဘူအ	ကဘူအ	ကဘူအ	ကဘူအ	ကဘူအ	ကဘူအ	ကဘူအ	2
-သို့-ပျက်စီးရာ	ခိုင်ခံ့သော	နယ်မြေ	-သို့-အပျက်အပေါင်း	-မှ-မိုက်	ကိုယ်တော်ပုဂ္ဂိုလ်	အကခြင်းမူကား	
	<a href="#">H1219</a>	<a href="#">H7151</a>	<a href="#">H1530</a>				

: ကဘူအ	က	ဝဲကွဲ	ကဘူအ	ဝဲကွဲ	ဝဲကွဲ	ဝဲကွဲ
တည်ဆောက်ရလိမ့်မည်	မ	-သို့-ထာဝရ	-မှ-မိုက်	လူစိမ်းများ	နန်းတော်	
<a href="#">H1129</a>	<a href="#">H3808</a>	<a href="#">H5769</a>			<a href="#">H0759</a>	

မိုက်အမှိုက်ပုံ၊ ခိုင်ခံ့သောမိုက်ကို ဖျက်ရှုရာဖြစ် စတော်မူပါ။ တကျွန်းတနိုင်ငံသားတို့၏ နရောဘုံဗိမာန် သည် မိုက်မြေဖြစ်၊ နောက်တဖန် မတည်မဆောက် ရမည် အကခြင်းစီရင်တော်မူပါ။

ဝဲကွဲ	ကဘူအ	ကဘူအ	ကဘူအ	ကဘူအ	ကဘူအ	ကဘူအ	3
လူမျိုးများ	နယ်မြေ	အားကကြီးသော	လူမျိုး-	ကိုယ်တော်ကိုချီးမြှင့်ကကြိမ်မည်	ထိုကခြင်း	-အပေါ်-	
	<a href="#">H7151</a>	<a href="#">H5794</a>		<a href="#">H3513</a>			

: ကဘူအ	ဝဲကွဲ
ကိုယ်တော်ကိုကကြက်ကကြိမ်မည်	ကမြီးကကြိမ်သူများ
<a href="#">H3372</a>	<a href="#">H6184</a>

ထိုကခြင်း၊ အားကကြီးသော လူမျိုးသည် ကိုယ်တော်ကို ချီးမွမ်းကပြုလိမ့်မည်။ ကကြက်မက်ဘွယ်သော လူမျိုးတို့၏ နရောမျိုးသည် ကိုယ်တော်ကို ကကြက်ရံပါလိမ့်မည်။

ကဘူအ	ဝဲကွဲ	ဝဲကွဲ	ဝဲကွဲ	ဝဲကွဲ	ဝဲကွဲ	ဝဲကွဲ	4
-မှ-ကျပ်ကျပ်-	-သို့-ဆင်းကျပ်သူ	ခံတည်	-သို့-ဆင်းရဲသူ	ခံတည်	ကိုယ်တော်ဖွဲ့ခဲ့	အကခြင်းမူကား-	
	<a href="#">H0034</a>	<a href="#">H4581</a>	<a href="#">H1800</a>	<a href="#">H4581</a>	<a href="#">H1961</a>		

ဝဲကွဲ	ဝဲကွဲ	ဝဲကွဲ	ဝဲကွဲ	ဝဲကွဲ	ဝဲကွဲ	ဝဲကွဲ
ကမြီးကကြိမ်သူများ	ဝိညာ	အကခြင်းမူကား	-မှ-အပူ	အရိပ်	-မှ-မိုးမှန်တိုင်း	ခိုလှုံရာ
<a href="#">H6184</a>	<a href="#">H7307</a>			<a href="#">H6738</a>	<a href="#">H2230</a>	<a href="#">H4268</a>

: ကဘူအ	ဝဲကွဲ
နံရံ	-ကဲ့သို့-မိုးမှန်တိုင်း
<a href="#">H7023</a>	<a href="#">H2230</a>

ကိုယ်တော်သည် ဆင်းရဲသေသူတို့ ခိုလှုံရာ၊ ငတ်မွတ်သေသူအမှု ရောက်သည်ကာလ၌ ခိုလှုံရာဖွဲ့ တော်မူ၏။ ထိုရိုကို တိုက်သေ မိုဗ်းသက်မှန်တိုင်းကဲ့သို့၊ ကြောက်မက်ဘွယ်သေသူတို့၏ ဒေါသအမျက်ထွက် သေအခါ၊ မိုဗ်းသက်မှန်တိုင်း လွတ်ရာ၊ နရောင်ကွယ် ကာရာ ဖြစ်တော်မူ၏။

**ပွဲ** **လဲ** **ဘု** **ပွဲ** **ဝါ** **ဝါ** **ဘု** **5**  
**တိမ်** **-၌-အရိပ်** **အပူ** **ကိုယ်တော်နှိမ့်နင်းမည်** **လူစိမ်းများ** **ဆူညံခြင်း** **-၌-အခန်းခမ်းရာ** **-ကဲ့သို့-အပူ**  
[H5645](#) [H6738](#) [H3665](#) [H7588](#) [H6724](#)  
**ခ** **:က** **ဝါ** **ဘု**  
**-** **နှိမ့်ချလိမ့်မည်** **ကမြီးကုတ်သူများ** **သီချင်း**  
[H6184](#) [H2158](#)

သွေခခြောက်သေ အရပ်၌ နအေရိန်ကိုကဲ့သို့၊ တကျွန်းတနိုင်ငံတို့၏ အသံဗလံကို ငါမြီးစတော်မူလိမ့်မည်။ ထူထပ်သေ မိုဗ်းတိမ်အားဖြင့် နအေရိန် ပျောက်သကဲ့ သို့၊ ကြောက်မက်ဘွယ်သေသူတို့၏ သီချင်းသံပျောက် ရပါလိမ့်မည်။

**ဘု** **ဝါ** **-** **ဘု** **ဘု** **ဘု** **6**  
**-၌-ထို-တောင်** **-ထို-လူမျိုးများ** **-သို့-အလုံးစုံ-** **ကောင်းကင်ဗိုလ်ခရီး၏** **ထာဝရဘုရား** **-နှင့်-ပုဂ္ဂိုလ်မည်**  
[H2022](#) [H3605](#) [H3068](#)  
**ဝါ** **ဝါ** **ဝါ** **ဘု** **ဘု** **ဘု** **ဘု**  
**စီးဆင်းပါးငြာစ** **ဆီလိမ်းသေ** **စပျစ်ရည်အညွက်များ** **ပွဲတော်** **ဆီလိမ်းသေ** **ပွဲတော်** **-ထို-ဤ**  
[H8081](#) [H8105](#) [H4960](#) [H8081](#) [H4960](#) [H2088](#)  
**:ဝါ** **ဝါ**  
**စင်ကကြံပါးငြာစ** **စပျစ်ရည်အညွက်များ**  
[H2212](#) [H8105](#)

ကောင်းကင်ဗိုလ်ခရီးအရှင် ထာဝရဘုရားသည်၊ ခဲဘွယ်စားဘွယ်ပွဲ၊ ဟောင်းသေစပျစ်ရည်ပွဲတည်းဟူ သော ဆူသေခဲဘွယ်စားဘွယ်၊ ကောင်းမွန်စွာစစ်သေ စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဘို့ ဤတောင်ပေါ် မှာ စီရင်တော်မူလိမ့်မည်။

**-** **-** **ဘု** **ဘု** **ဘု** **ဘု** **ဘု** **ဘု** **7**  
**အလုံးစုံ-** **-အပေါ်-** **-ထို-ဖိုးအုပ်** **-ထို-ဖိုးအုပ်** **မျက်နှာ-** **-ထို-ဤ** **-၌-ထို-တောင်** **-နှင့်-မျိုလိမ့်မည်**  
[H3605](#) [H3874](#) [H3875](#) [H6440](#) [H2088](#) [H2022](#) [H1104](#)  
**:ဝါ** **-** **-** **ဘု** **ဘု** **ဝါ**  
**-ထို-လူမျိုးများ** **အလုံးစုံ-** **-အပေါ်-** **-ထို-ဖိုးထားသေ** **-နှင့်-ထို-ဖိုးချ်** **-ထို-လူမျိုးများ**  
[H3605](#) [H5259](#)

လူခပ်သိမ်းတို့ကို ဖိုးသေ မျက်နှာဖိုးကို၎င်း၊ ခပ်သိမ်းသေ လူမျိုးတို့ကို ဖိုးလွမ်းသေ တင်းတိမ်ကို၎င်း၊ ဤတောင်ပေါ်မှာ ပယ်တော်မူလိမ့်မည်။

**ဘု** **ဘု** **ဘု** **ဘု** **ဘု** **ဘု** **ဘု** **8**  
**-မှ-အပေါ်** **မျက်ရည်** **ထာဝရဘုရား** **အရှင်ဘုရား** **-နှင့်-သုတ်လိမ့်မည်** **-သို့-ထာဝရ** **-ထို-သေ** **မျိုလိမ့်မည်**  
[H1832](#) [H3069](#) [H0136](#) [H5331](#) [H4194](#) [H1104](#)  
**ဘု** **-** **ဘု** **ဘု** **ဘု** **ဘု** **ဘု** **ဘု**  
**-ထို-မမြ** **အလုံးစုံ-** **-မှ-အပေါ်** **ဖယ်ရှားလိမ့်မည်** **သူ-၏-လူမျိုး** **-နှင့်-ကဲ့ရဲခြင်း** **မျက်နှာများ** **အလုံးစုံ-**  
[H0776](#) [H3605](#) [H5493](#) [H2781](#) [H6440](#) [H3605](#)  
**ခ** **:ဘု** **ဘု** **ဘု**  
**-** **မိန့်တော်မူပါ** **ထာဝရဘုရား** **အကခြင်းမူကား**  
[H1696](#) [H3068](#)

သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစတော်မူလိမ့် မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသေ မျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။ ကိုယ် တော်၏လူတို့သည် ခံရသေ ကဲ့ရဲခြင်းကိုလည်း၊ မကြော်တပငြလုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရား အမိန့်တော်ရှိ၏။

